

မြေနားပင်းပိတ် န၊ <mwei n-bin: beit> 一种蝮蛇
 မြေပုခုပ် န၊ <mwei p-khyout> 装蛇的篓子
 မြေပတုံ န၊ <mwei b-don'> 一种无毒的蛇
 မြေပတုတ် န၊ <mwei b-dout> = မြေပတုံ
 မြေပါ န၊ <mwei ba> 【动】獐, 猫鼬 (mongoose)
 မြေပါကြီး န၊ <mwei ba gyi:> 【动】貂, 貂鼠 (marten)
 မြေပါဖြူ န၊ <mwei ba byu> 【动】白鼬 (Ermine)
 မြေပါမြီးတို န၊ <mwei ba mi: do> 【动】鼬鼠, 黄鼠狼 (weasel)
 မြေပါမွေးရှည် န၊ <mwei ba mwei: shei> 【动】水貂 (mink)
 မြေပါးကင်းပါး န၊ <mwei ba: kin: ba:> 蛇和蜈蚣出没的地方
 မြေပါးပျဉ်း န၊ <mwei b-byin:> 眼镜蛇发怒时膨胀的颈部, ~ ထောင်နေသည်။ 蛇伸出膨胀的头颈。
 မြေပိတုန်း န၊ <mwei b-don:> 一种背上有青铜色斑纹的毒蛇
 မြေပေါက် က၊ <mwei paut> 蛇咬
 မြေပန်းနာ န၊ <mwei pan: na> 【医】哮喘病
 မြေပေး န၊ <mwei bwei:> 【动】噬蛇, 蝮蛇 (Viper):~ ခါးပိုက်ပိုက် (成) 将蝮蛇抱在怀中。(喻) 怜悯恶人, 必将害己。
 မြေပေးပိုးထိ က၊ <mwei bwei: po: hti'> 蝮蛇反被毒蛇咬, (喻) 终日打雁反被雁啄瞎了眼
 မြေပေးမြီးတို န၊ <mwei bwei: mi: do> 短尾蝮蛇
 မြေမင်း န၊ <mwei min:> (寓言神话中的) 蛇王
 မြေမင်းသား န၊ <mwei min: dha:> = ငန်းတော်ကျား
 မြေမန်းဂါထာ န၊ <mwei man: ga hta> (迷信) 避蛇咒
 မြေမန္တရာ န၊ <mwei man: d-ya:> = မြေမန်းဂါထာ
 မြေမြေချင်းခြေမြင် က၊ <mwei mwei gyin: khyei myin> 蛇见蛇足, (喻) 同伙之间互相很了解对方的底细: ~ သူများဖြစ်ကြသဖြင့်တဦး၏အကြံကို တဦးကကောင်းကောင်းကြီးသိမြင်ကြပါသည်။ 由于同伙之间互相很了解, 所以对彼此的策略了如指掌。
 မြေရေခွံ န၊ <mwei yei gun> 蛇蜕, 蛇皮
 မြေရေလဲ န၊ <mwei yei le:> 蛇蜕
 မြေရိုး န၊ <mwei yo:> ①雕刻的花纹棱儿②梭枪金属头中部凸起的棱儿 ③犁地时没有犁到而遗留下来的长条的地
 မြေလက်ပတ် န၊ <mwei let pat> 【动】鞭蛇 (产于亚洲及南美洲的一种无毒蛇) (The whip snake)
 မြေလမ္ဗာယ် န၊ <mwei lan me> ①耍蛇 ②耍蛇人
 မြေလမ္ဗာယ်ပြ က၊ <mwei lan me pya'> 耍蛇
 မြေလိမ်မြေကောက် I န၊ <mwei lein mwei gaut> (喻) 之

字形, 之字形的路或装饰等; ~ လမ်း 羊肠小道 II ကဝ၊ <mwei lein mwei gaut> 弯弯曲曲
 မြေဝမ်းပိုက်ရာ န၊ <mwei wun: bait ya> 蛇的行迹
 မြေသမား န၊ <mwei dh-ma:> 耍蛇人
 မြေသားများအဘ န၊ <mwei tha: mya: a-pha'> 【动】火蛇 Elaphe melanurus Shaw (The fire serpent)
 မြေသူတော် န၊ <mwei thu daw> = ငန်းတော်ရှည်
 မြေဟောက် န၊ <mwei haut> 【动】眼镜蛇 Naia tripudians (Cobra)
 မြေအလမ္ဗာယ် န၊ <mwei a-lan me> = မြေလမ္ဗာယ်
 မြွက် က၊ <mwet / mywet> (书) 演讲, 作报告
 မြွက်ကျူး က၊ <mwet kyu: / mywet kyu:> 演讲, 演说
 မြွက်ကြား က၊ <mwet kya: / mywet kya:> (雅) 讲话, 讲述: မိန့်ခွန်း ~ သည်။ 致词, 作报告。
 မြွက်ချီ က၊ <mwet khyi/mywet khyi> (书) 讲述, 演讲
 မြွက်ချီ က၊ <mwet khyi: / mywet khyi:> (书) 讲述, 演讲
 မြွက်ခြည် န၊ <mwet khyi> 暗示: သိသာရုံ ~ လောက်ပြောသည်။ 只是在话中作了暗示, 让他明白。
 မြွက်ခြေ က၊ <mwet khywei/ mywet khywei> (书) 讲述
 မြွက်ဆို က၊ <mwet hso> 讲话, 讲述
 မြွက်ညှန်း က၊ <mwet hnyun:> 指示
 မြွက်ဖော် က၊ <mwet phaw> 讲述
 မြွက်ဟ က၊ <mwet ha'> 讲话
 မြွယ်တာလ န၊ <mwe ta la'> (古) 缅历四月
 မျှ I က၊ <hmya'> ①平分, 均分: သူ့ကိုစာအုပ် ၃ အုပ် ~ ပေးလိုက်ပါ။ 分给他三本书吧! ②等量, 相等: အင်အားချင်း မ ~ ပါ။ 双方力量不等。③(规模、大小) 相同: သစ်ပင်ရိပ်နှင့် ~ သောအရပ် 与树荫大小相同的地方 ④相称: ခေတ်မှီမြို့ကြီးနှင့် ~ အောင်တိုက်ကြီးတာကြီးများ၊ အမြန်သွားလမ်းမကြီးများ၊ မြေအောက်မီးရထားလမ်းများဆောက်ထားသည်။ 建造了与现代化城市相称的高楼大厦、高速公路、地下铁道。 II ဝ၊ <hmya'> ①如此, 这么: ဤ ~ လှသောပန်းကိုမတွေ့ဖူးသေးပါ။ 还没有见过这么好看的花。 / ဤ ~ မကြီးပါ။ 没有这么大。 / ခူးဆစ်နစ် ~ ရှိနေသည်။ 水淹到膝盖这么深。 ②大约: ပွဲသို့လူငါးဆယ် ~ လာသည်။ 到会者约五十人。 ③(书) 强调语气, 一般总在否定式句中用, 表示甚至, 连……(也不): ဤအလုပ်မအောင်မီမည်သူနှင့် ~ မပြောခဲ့ချေ။ 这件事没成功之前跟谁也没讲过。 / မည်ကဲ့သို့ ~ မပြောတင်းခံနေသည်။ 什么也不讲, 硬顶在那儿。 / မည်သူ ~ မပြောချေ။ 谁也不讲。
 မျှစားမျှဝေ ကဝ၊ <hmya' za: hmya' wei> 平均: ~ ပြုသည်။ 平均分配。
 မျှတ I က၊ <hmya' ta'> ①够, 足够: အစားအသောက် ~